

- ရှိတကန် ကဝ *<sheit kh-ne:>* “呼”的一下(燃烧): ~ မီ: လောင်သည်။ 火“呼”的一下着了。
- ရှိတ က *<shout>* 使之减少
- ရှိတချု က *<shout khyā>* ①谴责,斥责: သူအားပြင်းထွန်စွာ ~ လောင်။ 对他严厉地谴责。②明显地表示不满 ③解除(官职或特权等)
- ရှိတခေါ်? က *<shout shaw'>* (罕) = ရှိတ
ရှိန် ဘာ *<shan'>* 畏缩
- ရှိတနှင့်တန် ကဝ *<shan' tan' dan'>* = ရှိတနှင့်တန်
- ရှိကာဘာ နာ *<shan ka na>* [英・缅 chancre + နာ] 【医】性病,下疳
- ရှိတိုင်လုပ် ကဝ *<shan tein lout>* [英・缅 shunting + လုပ်] ①扳道岔: မီ:ရထား ~ နေတယ်။ 正在扳道岔。②推诿,踢皮球(对某项工作任务互相推托责任)
- ရှိဟိုင်းမြို့ နာ *<shan hain: myo'>* (中国)上海市
- ရှိန်: ကဝ *<shan:>* = လျမ်း
- ရှိန် I နာ *<shein>* ①速度: အ ~ အဟုန် 速度,势头 / ကား ~ တိုးလိုက်ပါ။ 加快车速。②权势,威力: ဘုန်း ~ ကံ ~ 福气和运气 / တော်တော်အ ~ ဉာဏ်တော်ဆရာ 很威严的老师 ③热度,(火)势: ငါ ~ 太阳的热度 / မီ: ~ တပ်လိုဒက်ရာရွားတယ်။ 被火烤伤了。 II နဝ *<shein>* 烛,烤(热): ငါ ~ တဲ့နေရာမှာပါးကိုယ့်ပါ။ 在太阳晒着的地方晾稻子。/ မီ: ~ လိုနေရာပြောင်းထိုင်ရတယ်။ 因为火太烤人,只好换个地方坐。
- ရှိန်ဇော် နာ *<shein zaw>* 威力,权威
- ရှိန်ရှိန် ကဝ *<shein shein>* (火势)旺旺的: မီ:တ ~ လောင်သည်။ 火烧得旺旺的。/ မီ: ~ နဲ့ဟင်းအိုးကိုနေ့ပါ။ 用旺火热菜。
- ရှိန်ရှိတောက် I ကဝ *<shein shein taut>* 猛然发生,来势猛烈 II ကဝ *<shein shein taut>* 来势凶猛,猛然,明显: ~ ပူ 热度高,烫 / တော်လှန်ရေးစိတ်ဓာတ် ~ တက်ကြသည်။ 革命热情高涨。
- ရှိဝါး နာ *<shein wa>* 威势,威望
- ရှိဝါး I နာ *<shein:>* ①隐身术 ②(方言)辣椒 ③(合)(诗)威力,神通 II ကဝ *<shein:>* ①羞怯: ကျော်းအပ်ကိုနဲ့ တွေ့ဗော် ~ သွားတာပဲ။ 碰见校长的时候有些羞怯。/ မေကြာက်ဘူးဆုံးပေမဲ့ခံ ~ ပဲ။ 嘴上说不怕,可还是怯生生的。②广泛,遍及 III နဝ *<shein:>* 热辣辣的,暖烘烘的: လူတော်အရှင်ကွဲသွား လိုမျက်နှာတွေ့ပြီး ~ သွားတာပဲ။ 当众出丑,整个脸都觉得热辣辣的。/ အရှင်သောက်ပို့က်တော့တကိုယ်လုံး ~ သွားတယ်။ 喝了酒全身热乎乎的。
- ရှိကောင်းမန္တန် နာ *<shein: kaun: man dan>* (迷信)隐身符咒
- ရှိန်းဝို့ နာ *<shein: go>* 【植】阿魏(散形科植物,味苦,树脂可入药) Ferula assafoetida F. foetida
- ရှိန်းဆာယာ နာ *<shein: hsa ya>* 隐身术
- ရှိန်းဆာယာပိုမောက် ကဝ *<shein: hsa ya po maut>* 具有隐身能力: ~ လိုဂိုယ်ပျောက်နေတဲ့လူ 隐身术高明的人。
- ရှိန်းဆေး နာ *<shein: zei:>* 隐身法术
- ရှိန်းတိုင်းတိုင်း ကဝ *<shein: tein: dein:>* 热辣辣,辣乎乎;羞怯
- ရှိန်းပေါက် ကဝ *<shein: paut>* 能隐身
- ရှိန်းပြီး ကဝ *<shein: pi:>* 有隐身能力
- ရှိန်းပို့န်း ကဝ *<shei: phein:>* ①(脸上)热辣辣的 ②身体不适,不舒服: အသလိုဝေနိုင်တော့ကျနော်ဖြင့်တကိုယ်လုံး ~ သွားတာပဲ။ 听到批评,我感到浑身都热辣辣的(难受)。/ အအေးမဲလိုတကိုယ်လုံး ~ နေတာပဲ။ 因为着凉,全身都感到不舒服。
- ရှိန်းရှိန်း ကဝ *<shein: shein:>* 热烘烘地,辣乎乎地: ငါ ~ ပူသည်။ 太阳灼热。/ ရှုတ်သီး ~ စင်သည်။ 辣椒辣乎乎的。
- ရှိန်းဟန်ဆာယာ နာ *<shein: han hsa ya>* 隐身术
- ရှိန်းအံဆာယာ နာ *<shein: an hsa ya>* 隐身术
- ရှိန်းတရှည်း ကဝ *<shon: t-shi:>* 强烈,激烈,猛烈
- ရှိန်းရှိန်း: ကဝ *<shon: shon:>* (风势)猛烈
- ရှိန်းရှိန်းရှုံးရှုံး: ကဝ *<shon: shon: shin: shin:>* 风势猛烈,呼啸
- ရှုံး I နာ *<hat>* ①【动】蛤蜊: ~ ကောင် 蛤蜊 ②[英 shirt] (男式)衬衫: ~ အကျိုး 汗衫 / ~ နှုတ်ပုံ 黑衫党(意大利法西斯党卫军) ③(俚)酒: ~ တော်တယ်။ 喝酒。④[英 shaft] 【机】轴 ⑤大钹 ⑥在水面打飘用的石片: ~ ပစ်ပစ်ကစားတယ်။ 往水面扔石片玩。 II ကဝ *<hat>* ①擦,轻擦,(风)掠过: လေယာဉ်သည်တောင်ထိုကို ~ ရှုပုံသွားသည်။ 飞机掠过山头。/ ခုနှင့် ~ သည်။ 用蹄子蹭地面。/ အပူ ~ သွားတာပါပဲ။ 中暑了。/ လေသည်ဖြစ်ရပြောင်ကို ~ ရှုတိုက်လာသည်။ 风掠过江面吹来。/ လူဗျားဘဝို့အပေါ် ~ ရှုမကြည့်ပဲနှင်းစွားလုပ်တတ်မည်။ 不要从表面上去看人的生活,要学会看得深刻些。②切成薄片: အသားကိုဓားလေနဲ့ ~ လိုက်ပါ။ 用刀把肉切成薄片。 III မဝ *<hat>* 片,张(饼): ပေါင်မျှုံတ ~ 一片面包 / ချုပါတိတ ~ 一张烙饼
- ရှုပ်ဆိုင် နာ *<shat hsain>* ①百货商店 ②兼裁制衣服的服装店
- ရှုပ်တရာမ နာ *<shat t-ya ma'>* 轻浮的女子
- ရှုပ်တီးရှုတ်ပုံ ကဝ *<shat ti: shat tat>* 毛毛楞楞,毛手毛脚
- ရှုပ်တေး ကဝ *<shat tei'>* (俚)喝酒
- ရှုပ်တေး နာ *<shat tei:>* = လျှပ်တေး / ~ ဆေး 冒失鬼;轻浮